

## သုခေါ် အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ ဝထ္ဌာတိများမှ သရပ်ဖော်အဖွဲ့များ

ခင်စန်းဝင့်\*

### ဓာတ်မ်းအကျဉ်း

ဤစာတမ်းတွင် သုခေါ် “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ ဝထ္ဌာတိများမှ မသိ၍ လိုချင်သည်” “သပေါက်မကလေး”၊ “လူဇကရီ” ဝထ္ဌာတိ(၃)ပုဒ်ကို ရွှေးချယ်လေ့လာ တင်ပြထားပါသည်။ ထိုသို့ တင်ပြရာတွင် ဝထ္ဌာတွင် ပါဝင်သော ဘတ်ဆောင်၏ သွင်ပြင်ပုံပန်းအမူအရာ သရပ်ဖော် အဖွဲ့များ၊ ဘတ်ဆောင် စရိတ်သရပ်ဖော်အဖွဲ့များ၊ ကာလဒေသနောက်ခံ သရပ်ဖော်အဖွဲ့များကို ကောက်နှုတ်တင်ပြထားပါသည်။ ဆရာကြီးဦးသုခေါ် သရပ်ဖော်အဖွဲ့ စွမ်းရည် ထက်မြေက်မှုကို သိရှိစေလို၍ ဖြစ်ပါသည်။

**သေဥ္ချက်ပေါ်ဟာရများ** - ဝထ္ဌာတိ၊ ဘတ်ဆောင်၊ ဘတ်ဆောင်စရိတ်၊ ကာလဒေသ နောက်ခံ၊ သရပ်ဖော်အဖွဲ့။

### နိဂုံး

သုခေါ် “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ” ဝထ္ဌာတွင် ပါဝင်သော ဝထ္ဌာတိ(၈)ပုဒ်မှ ‘မသိ၍လိုချင်သည်’ ‘သပေါက်မကလေး’၊ ‘လူဇကရီ’ ဝထ္ဌာတိ(၃)ပုဒ်မှ ဘတ်ဆောင်၏ သွင်ပြင်ပုံပန်းအမူအရာ သရပ်ဖော်အဖွဲ့များ၊ ဘတ်ဆောင်စရိတ်သရပ်ဖော်အဖွဲ့များ၊ ကာလဒေသ နောက်ခံသရပ်ဖော်အဖွဲ့များကို တင်ပြထားပါသည်။ ဆရာကြီးဦးသုခေါ် ဘတ်ဆောင်စရိတ် သရပ်ဖော်ပါပြင်မှာ၊ ကာလဒေသ နောက်ခံအဖွဲ့များ ရေးဖွဲ့ရာတွင် ပေါ်လွင်အောင် သရပ်ဖော်နှင့်မှ စွမ်းရည်တို့ကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းတွင် ဆရာကြီးဦးသုခေါ် ပေးထားသော စာအုပ်အမည်အတိုင်း “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ” ဟုသာ သုံးနှစ်း ဖော်ပြ ထားပါသည်။

### ၁။ ဓာတ်မ်းအထူးဖွံ့ဖြိုးနှင့် ဓာပေ

ဆရာကြီး ဦးသုခေါ် ၁၄.၁.၁၉၁၀ သောကြာနေ့တွင် ကျိုက်လတ်မြို့ စာဖြူစု ရွာတွင် အဖ ဦးစံခိုင်၊ အမိ ဒေါ်မျှင်တို့မှ မွေးဖွားခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝထ္ဌာတိ ရေးသားခဲ့ပြီး စာပေနယ်သို့ စတင်

\* ဒေါက်တာ၊ တွဲဖေက်ပါမောက္ဍ၊ မြန်မာစာဌာန၊ ဘားအံတက္ကသို့

ဝင်ရောက်ခဲ့သည်။ ၁၉၃၄ ခုနစ်တွင် ရွှေ့ပျော်ပျော် စာပေတိက်နှင့် လိုက်ဖက်ညီစေရန် “သူခဲ့” ကလောင်အမည်ကို မြတ်နိုးစွာခံယူပြီး တစ်သက်လုံး ထိအမည်ကို သုံးခဲ့သည်။ စာရေးဆရာဘဝ၊ ထိမှုတစ်ဆင့် ပြဇေတ် ဒါရိုက်တာဘဝကို ဖြတ်သန်း ခဲ့ပြီး ဒါရိုက်တာ အေဝမ်း ဦးတင်မောင်နှင့် ဆက်စပ်ပြီး ရပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။ ၂၀၀၀ ခုနစ်တွင် နာရေးကူညီမှုအသင်း ကို မျိုးစွဲချေတည်ထောင် ခဲ့သည်။ ၁၉၇၅ ၄၇အပ်၊ ၁၉၇၉တို့ ဘျော်ပြုပုံ၊ ဆောင်းပါး ၁၉၇၇ပုံကို ရေးသားခဲ့သည်။ အကောင်းဆုံး ဒါရိုက်တာဆု ခြောက်ဆု၊ အလက်းကျော်စွာဘွဲ့၊ ဂုဏ်ထူး ဆောင် စာပေပါရရှိ (Doctor of Literature Honoris Causa)၊ ဝိဇ္ဇာပညာ ထူးချွန်ဆု၊ အာဆီယံပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆု၊ ပရုဏ်။ ဦးအုန်းဖေတစ်သက်တာ စာပေဆု၊ စာပေမီမာန် တစ်သက်တာ စာပေဆု၊ နတ်ရေကန် ရွှေ့စောင်းဆု၊ လူမှုထူးချွန် ပဝါမအဆင့်နှင့် မဟာသုဒ္ဓမ္မဘေးတိကဓဇဘွဲ့များ ရရှိခဲ့ပါသည်။ အသက် ၉၆ နှစ်၊ ၇၁။၂၀၁၅တွင် ကွယ်လွန်ခဲ့သည်။

## J။ ဝတ္ထုတို့၏ သဘောသဘာဝ

ဝတ္ထုတို့နှင့်ပတ်သက်၍ ပညာရှင်အသီးသီးတို့၏ ဖွင့်ဆိုချက်များကိုကြည့်လျှင် “ဝတ္ထုတို့ဟူသည်” “တို့တို့တုတ်တုတ်ဖြစ်ရမည်” “လိုရင်းရောက်အောင်ပြောနိုင်ရမည်” “အချိန်တို့တို့နှင့် ဖတ်နိုင်ရမည်” “ေတ်လမ်း၊ ေတ်ဆောင်ထက် ဦးတည်ချက်ကို ထင်းကနဲ့၊ လင်းကနဲ့ပေါ်ရမည်” “အာရုံခံစားမှု တစ်ခုတည်း ရှိရမည်” စသော အချက်အလက်တို့ကို ဗဟိုပြုကာ ဖွင့်ဆိုသည်ကို တွေ့ရသည်။ ထိဖွင့်ဆို ချက်များကို အခြေခံပြီး ဆရာမင်းကျော်က

“အတိုတောင်းဆုံး အချိန်ပိုင်းအတွင်း အနည်းဆုံးေတ်ဆောင်တို့၏ လူပုံရှားမှု သို့မဟုတ် အဖြစ်အပျက် သို့မဟုတ် အာရုံခံစားမှု ကို စာလုံးအရေအတွက် အနည်းနိုင်ဆုံးဖြင့် ကျစ်ကျစ်လျစ်လျစ် ရေးဖွဲ့ တင်ပြထားသော လူ့အကြောင်း စာတို့ကို ဝတ္ထုဟုဆိုလျှင် မှားလိမ့် မည်မထင်ပါ”

ဟူ၍လည်းကောင်း၊

<sup>၁</sup> မင်းကျော်၊ ၁၉၇၇၊ ၁၁၇။

“အဖြစ်အပျက်များကို ဖျပ်ခနဲ ဖျပ်ခနဲပြသွားပုံ၊ စာဖတ်သူ၏ အာရုံကို ဝထ္ဌဗွင်

“အဖြစ်အပျက်များကို ဖျပ်ခနဲ ဖျပ်ခနဲပြသွားပုံ၊ စာဖတ်သူ၏ အာရုံကို ဝထ္ဌဗွင် စွဲနစ်အောင် ဖန်တီးထားပုံတို့မှာ ခေတ်သစ် ဝထ္ဌအတတ်ပညာ သဘော ပင်ဖြစ်သည်”<sup>၁</sup>

ဟူ၍လည်းကောင်း ဝထ္ဌတို့သဘောကို ခြိုင့်မိအောင် ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ ဝထ္ဌတို့စာတမ်းတွင် မောင်ထင်က ဝထ္ဌတိနှင့် ပတ်သက်၍

“ယေဘုယျအားဖြင့် အကြောင်းအရာတစ်ခု၊ ဖြစ်ရပ်တစ်ခု၊ လုပ်ရပ် တစ်ခု၊ စိတ်ကူးတစ်ခု ဆင်ခြင်ပုံ တစ်ခု၊ အတွေးအခေါ် တစ်ခု စသည်ဖြင့် တစ်ခုလောအချက်ကို ဗဟို မဆိုပ် ပြ၍ ဖွဲ့ဆိုသော အဖွဲ့ဖြစ်ပါသည်။”<sup>၂</sup>

ဟူ၍ ဖွင့်ဆိုခဲ့သည်။

ဝထ္ဌတို့သည် နောက်ပိုင်းတွင် ေတ်လမ်း၊ ေတ်ကွက်ထက် တစ်ခုတည်းသော ေတ်ဆောင် သို့မဟုတ် အဖြစ်အပျက် သို့မဟုတ် စိတ်လူပ်ရားမှတစ်မျိုးကို အာရုံကျက်စားစေကာ ဝထ္ဌဆုံးလိုက် သည်နှင့် စာရူသူကို အတွေးအမျင်တန်းစေသော ဝထ္ဌများအထိ ဝထ္ဌတို့၏ သဘောသည် ကျယ်ပြန့် လာသည်ကို တွေ့ရသည်။

၃။ သုခေါ် “အကောင်းသွေးယျဗုံးသမီးတော်များ” ဝထ္ဌတို့များမှ သရုပ်ဖော်အဖွဲ့များ ၃၁။ မသိ၍လိုချင်သည်

‘မသိ၍လိုချင်သည်’ ဝထ္ဌတို့သည် ထေရီအပဒါန်ပါဋ္ဌဌတော်မြန်မာပြန် ဥပ္ပလ ဝထ္ဌာ ထေရီအပဒါန်ကို ဝထ္ဌတို့အဖြစ် ဆရာကြီးဦးသုခက ရေးဖွဲ့ထားခြင်းဖြစ်သည်။ သား အမိချင်း၊ မောင်နှုမချင်းမှန်းမသိ တစ်ဦးနှင့်တစ်ဦး သံယောဇ် တွယ်၍ လင်မယားအဖြစ် ပေါင်းသင်းမိပြီး အဖြစ်မှန်ကို သိကြသောအခါ အဝိဇ္ဇာအမောင်ထု အောက်မှ လွတ်မြောက်အောင် သားအမိသုံးယောက် ရန်းကန်၍ ရဟန်းပြသွားပြီး မကြာမီ ရဟန်းများ ဖြစ်ကြကုန်သည့်အကြောင်း ဖြစ်သည်။ သားရဟန်းမှာ ဂို့မြစ်ကမ်းဦးနေသည်ကို အကြောင်းပြ၍ ‘ဂို့တိရိယမထောရ်’ ဟု တွင်သည်။ မိခင်မှာ သား၏အမည်ကို အဖွဲ့ပြ၍ ‘ဂို့တိရိယ မာတာ’ ဟုတွင်သည်။ မသိ၍လိုချင်သည်။

<sup>၁</sup> မင်းကျော်၊ ၁၉၇၉၊ ၁၃၈။

<sup>၂</sup> ထင်၊ မောင်၊ ၁၉၇၉၊ ၂၁၇။

လိုချင်၍ လိုဘ ပြည့်အောင်ဖြည့်တင်းသည်။ လိုဘမပြည့်မချင်း အားသွန်ခွန်စိုက်ကြီးစားသည်။ မနေမနားအားထုတ်ခြင်း ဖြောည်။ ဤသို့လိုချင်ရမ္မက်ကြောင့် ကျော်မကောင်း ကြားမကောင်းဖြစ်ကြရသည်။ မိသားစုသုံးဦး၏ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ကို ရသမြောက်စွာရေးဖွဲ့ထားသည်။

ထိုဝါဘူတ္တာင် ကတ်ဆောင်သုံးဦးပါဝင်ပြီး ကတ်ဆောင်တို့၏ အမည်များကို အတိအကျဖော်ပြ ထားခြင်းမရှိပေ။ ငင်ပွန်းဖြစ်သူသည် ကုန်သည်တစ်ဦးဖြစ်ပြီး၊ ယောက္ခာမဖြစ်သူ၏ ပြောစွောင်းမြောင်းခြင်းကို အမြဲခံနေရသော ချွေးမ၊ ယောက္ခာမ ဖြစ်သူက သားဖြစ်သူခရီးသွားနေစဉ် သားဖြစ်သူနှင့်ရသည့် ကိုယ်ဝန်ကို မဟုတ်ကြောင်းပြော၍ အိမ်မှုဆင်းလာစဉ် လမ်းချလတ်ရေပုံကြုံ သားတစ်ဦး မွေးဖွား ခဲ့ကြောင်း၊ ရေရှာစဉ်သားပျောက်သွားခဲ့ပြီး ထိုသားကို လုည်းကုန်သည်တစ်ဦးက မွေးစားခဲ့ကြောင်း၊ လူဆိုးကြီးတစ်ဦး၏ အဓမ္မသိမ်းပိုက်ခြင်းခဲ့ရပြီး သမီးတစ်ဦးရခဲ့ကြောင်း ရေးဖွဲ့ထားသည်။ ထိုသားအမိ သုံးဦး ဆုံးတွေ့ရပုံမှာ ရင်နင့်စရာ အဖြစ်ဆိုး နှင့် ဆုံးတွေ့ခဲ့ရသည်။

ဝါဘူတ္တာင် ကိုယ်တိုင်ပြောရှုထောင့်ဖြင့် ရေးဖွဲ့တင်ပြထားပါသည်။ ယောက္ခာမ ၏ နှိပ်စက်မှုကို မခံနိုင်၍ ကိုယ်ဝန်နှင့်စွေးစွေးနှင့် ယောက္ခာမအိမ်မှ ဆင်းလာသော မိန်းကလေးသည် ခရီးလမ်းကြမ်းကို ဖြတ်သန်းခဲ့ရသည်။ မွေးဖွားခါနီး အချိန်ဖြစ်သည့်အတွက် ခံစားနေရသည့်အဖြစ်ကို ဖော်ပြရာတွင်

“မြော်ရာကင်းမောင့်၊ ခါးထဲကမခံသာ အောင့်အောင့်တောင့်တောင့်  
မစောင့်နိုင်တဲ့ ကြော်ပြောရှုတဲ့ စားရသော ကမ္မာလောအလျှော်သည် ကျွန်မ  
ရဲ့ ရင်တစ်ပိုင်းကို လေမှန်တိုင်းဆင်ပါလေပြီ။ လူတစ်ကိုယ်လုံး  
တုန်တုန်ယင်ယင် ဖြစ်လာခဲ့၏။ ခြေဖျားလက်ဖျားများ အေးလာ  
ခဲ့၏။ ချွေးသီး ချွေးပေါက်များ ထမင်းနှပ်ထားသကဲ့သို့။”

ဟူ၍ ကိုယ်ဝန်ဆောင်သည်တစ်ဦး၏ ခံစားရသော ဒုက္ခာကို အသေးစိတ် သရှုပ်ဖော်ရေးဖွဲ့ထားသည်။ ကမ္မာလောတိုးသည် ကိုလည်း “ရင်တစ်ပိုင်းကို လေမှန်တိုင်းဆင်” ဟူ၍ တင်စားရေးဖွဲ့ထားသည်။ တစ်ကိုယ်လုံးလည်း နာကျင်မှုကြောင့် တုန်တုန်ယင်ယင်ဖြစ်နေပြီး ခြေဖျားလက်ဖျားများ အေးလာကာ ချွေးများလည်း တဒီးဒီးကျဆင်းပုံကို ထမင်းအိုးနှပ်ထားစဉ် စလောင်းဖုံး၌ ချွေးများသီးနှံပုံနှင့် ခိုင်းနှင့်၍ ရေးဖွဲ့ထားသည်။ ထိုသို့ အလက်ာအဖွဲ့များဖြင့် ပေါ်လွင်အောင် ရေးဖွဲ့သရှုပ်ဖော်ထား

သောကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး၏ခံစားနေရသည့် နာကျင်မှုဝေဒနာ အာဝေဏီက ဒုက္ခကို ပေါ်လွင်ပေါ်သည်။

ထိုသို့ မွေးဖွားခါနီးအချိန်တွင် မိမိ၏ခင်ပွန်းသည်ကို အားကိုးလိုစိတ်ရှိပုံ၊ သို့ သော်လည်း ထိုမိန်း ကလေးသည် အနီးအနားတွင် ပြုစုံယူယမည့် အားပေး စကား ပြောကြားမည့် ခင်ပွန်းသည်လည်း မရှိ၊ မီးနေသည်တို့ သုံးရမည့် အသုံးအဆောင်၊ အစားအသောက် စသည်တို့မရှိ၊ တစ်ယောက်တည်း မီးနေရမည့် အဖြစ်ကို သရုပ် ဖော်ရာတွင်

“လင်လုပ်သူရဲ့ ပြီးပြသော မျက်နှာကို ကြည့်လျက် အားပေး သောလင့် စကားကို နားထောင်ရင်း သူ့လက်တစ်ဖက်ကို အားကုန်ညှစ် လိုက်ချင်တဲ့ အချိန်ကြီးပေါ့။ အခုတော့ ကျွန်မ မှာ အထိုကျိန်တိရှော့န် တမ္မာ မွေးတာသာဘဝကိုပဲ အားကိုး ပြရတော့မှာပါကလား။ ရွှေနှစ်းထုပ်နဲ့၊ အုတ်ပူဟင်းခါး၊ နန်းသားနဲ့၊ ရင်းပြား ရေနွေး၊ မသက်သာခင်၊ မျက်နှာမြင် တုန်း၊ သုံးဖို့မှ မရှိ၊ ကျွန်မတစ်ယောက်ထဲ ငုံးတိတိ”

ဟူ၍ တစ်ယောက်တည်းအားငယ်ညည်းညှုနေပုံဖြင့်ရေးဖွဲ့ထားသည်။ အဖော်မဲ့ပြီး အားကိုးစရာ လင်သားမရှိ၊ လူသူမရှိသော နေရာတွင် မီးဖွားရမည့် မိန်းကလေးတစ်ဦး၏ အထင်းသား ပေါ်လွင်နေသောအဖွဲ့ဖြစ်သည်။ ကရာဏာရသ မြောက်သောအဖွဲ့ဖြစ်သည်။

ထိုနောက် သားကလေးကို ခက်ခက်ခဲ့ခဲ့မွေးဖွားပြီးသောအခါသားကလေးကို ရင်ခွင်မှာပွဲပိုက်ပြီး တစိမ့်စိမ့်ယိုဆင်းလာသော သွေးမှဖြစ်သည့် နှီးရည်ကို တိုက်သည်။ ထိုအချိန်တွင်မှ မိခင်၏ မေတ္တာစေတနာတို့ကို နားလည်သောပေါက်ပြီး ငိုလေသည်။ သားကလေးမှာလည်း နှီးဝါ၍ အိပ်ပျော်သွားသည်။ ထိုအခါမှ ပင်ပန်းနွမ်းနယ်မှုခံစားရပုံကိုသရုပ်ဖော် ရေးဖွဲ့ရာတွင်

“သေလာပွဲတ တောင်ကြီးတစ်တောင်၏ ထိပ်ကို ရောက်အောင် တက်ခဲ့ရသလို့၊ အပြောကျယ်စွာ သဲအတိပြီးသော ဝေါ်ကန္တာရ ခရီးကြမ်းကြီးကို ဖြတ်သန်းလာခဲ့ရသလို့ ပင်ပန်းခဲ့

ရသည် ဝေဒနာက ရေကြည်တစ်ပေါက် လောက်ကို အပူတပ်င်း  
တောင့်တဲ့လေပြီ။”

ဟူ၍ ရေးဖွဲ့ထားသည်။ မီးဖွားခြင်း၏ ပင်ပန်းဆင်းရဲမှုဝေဒနာကို ပေါ်လွှင်အောင်  
ထင်ရှားသော ဥပမာဏျားဖြင့် သရုပ်ဖော်ခိုင်းနှင့်ပြသွားသည်။ ထို့ကြောင့်မီးဖွားပြီးစ  
သားသည် မိခင်တစ်ဦး၏အသွင်သည် ပေါ်လွှင်လာပါသည်။

မွေးကင်းစသားငယ်ကို ဇရပ်တွင်ထားပြီး ရေရှာ့တွက်ရာ သားငယ်ပျောက်  
သွားခဲ့ရသည်။ ထို့နောက် လူဆိုးကြီးတစ်ဦး၏ အဓမ္မသိမ်းပိုက်ခြင်းကိုခံရပြီး သမီး  
ကလေးတစ်ယောက် ထပ်ရပြန်သည်။ ထို့လူဆိုးကြီး၏ နှိမ်ပစ်က်မှုကို မခံနိုင်၍ ထွက်  
ပြေးရာမှ ရာဖြော်လုပ်ပြည် ဘိက္ခာနှိမ်တို့၏ ဝိဟာရသို့ ရောက်ပြန်သည်။ ဥပ္ပလဝက်  
ထေရီကြီးက နေ့စဉ်တရားဟောပြောသော်လည်း သာသနာတော်သို့ ဝင်ရောက် ခိုလုံး  
ရန် အကြံမမေမြာက်နိုင်၊ ကာမဘုံမှာ ရာဂအဟုန်က လှိုင်းရိုက်ခြင်းခံနေရပုံကို -

“တဏ္ဍာပေမကြောင့်၊ ငိုယိုရယူရပင်ရ ဆင်းရဲရခဲ့သမျှတို့မှာ အမူး  
ပြေသည်နှင့်တစ်ပြိုင်နှင့် ထန်းနှုံးကို မေ့ကြည့်သော ထန်းရည်  
သမားကဲ့သို့၊ ဖြစ်နေပါသည်။”<sup>၂</sup>

ဟူ၍ သရုပ်ဖော်ရေးဖွဲ့ပြသည်။ တဏ္ဍာသည်လူတို့ကို ပူပန်ခြင်း၊ ဆင်းရဲခြင်းကို  
ဖြစ်စေသော်လည်း တပ်မက်မြှုတပ်မက်တတ်သော သဘောကို ထန်းရည်သမား  
အမူးပြေသောအခါ ထန်းရည်ထပ်သောက်ချင်၍ ထန်းပင်ပေါ်သို့၊ မေ့ကြည့်ပုံနှင့်  
ခိုင်းနှင့်း ဖော်ပြထားသည်။ ဆရာကြီး ဦးသုခသည် ဗေတ်ဆောင်၏ စရိတ်ကို သရုပ်  
ဖော်ရာတွင် ဥပမာအလက်တို့ဖြင့် ခိုင်းနှင့်း၍ ပေါ်လွှင်အောင် သရုပ်ဖော်သည်ကို  
တွေ့ရပါသည်။

ထို့နောက် လူည်းကုန်သည်ခေါင်းဆောင်ကြီး၏ မွေးစားသားသည် မိခင်ဖြစ်  
သူမှန်း မသိဘဲ မြင်မြင်ချင်း ချစ်ကြိုက်မိသည်။ အသက်အရွယ်ကွာခြားကြောင်း  
ပြောသော်လည်း လူငယ်က ဗြို့မလျော့ဘဲ ပြောပုံကို သရုပ်ဖော်ရေးဖွဲ့ရာတွင် -

“အသက်ချင်းကွာတာနဲ့၊ မေတ္တာမှာ လျော့ရတော့မတဲ့လား၊ အစ်မ  
ကြီး၊ ရာဂဆိုတာ မီးလိုပဲ၊ မီးပုံဟာ သေးတယ် ကြီးတယ်  
ရယ်လို့၊ အရွယ်ခွဲခြားပြီး အထင်သေးလို့ မရပါဘူး၊ သူ့ကိုထိရင်  
သူစဲ့မိရင် ပြသာဒ်ဖျားအထိ လောင်နိုင်တာပါပဲ၊ မြွှေဆိုးကလေး  
လက်ညီးလောက်ဟာလည်း လူည်းဝင်ရိုးလောက်ရှိတဲ့ မြွှေဆိုး

<sup>၁</sup> ယင်း၊ ၃၅။

<sup>၂</sup> ယင်း၊ ၄၃။

တစ်ကောင်ရဲ အဆိပ်ကို တန်းတူ လိုက်နှင့်တာပဲ မဟုတ်လား။ ကျွန်တော်ရင်ထဲမှာ မီးလို ပူလို အဆိပ်လို တက်နေတာ အစ်မကြီး မသနားဘူးလား”

ဟူ၍ လူငယ်တစ်ဦး၏ ရူးရူးမိုက်မိုက် တစ္ဆေတ်ထိုး လုပ်တတ်သော လူငယ်သဘာဝကို ရေးဖွဲ့။ သရုပ်ဖော်ထားပါသည်။ ရာဂသည်မီးကဲ့သို့။ လည်းကောင်း၊ မြွှေကဲ့သို့။ လည်းကောင်း၊ သေးပင်သေး သော်လည်း အထင်သေး၍မရာကြောင်း၊ သူ၏ရင်တွင်း၌ ရာဂမီးတောက်လောင်နေကြောင်း လူငယ်တစ်ဦး၏ လိုချင်သည်ကို မရရအောင်ယူ တတ်သော စရိတ်ကို ပေါ်လွင်အောင် ရေးသားထားသည်။

ဒေသနောက်ခံကို သရုပ်ဖော်ရာတွင်လည်း စိတ်မျက်စိတွင် မြင်ယောင်လာ အောင် ရေးဖွဲ့နှင့်စွမ်းကို တွေ့ရပါသည်။ သားသည် မိခင်သည်ရေရှာတွက်လာရာ စမ်းချောင်းလေးနားအရောက်<sup>၁</sup>သိကာသလောက ၏ အလှကို-

“ခင်တန်းကလေးတစ်ခုကို ဖြတ်ကျော်လိုက်သောအခါမှ စမ်းရေ ကျသံကလေးကို ကြားရသည်။ သာယာသော ကျေးငှက် တို့၏ ပျူးပျူးငှာ့ရှာ ရင့်ကျူးသံတို့သည် တော်၏ ဂိုတ်များ ဖြစ်နေကြသည်။ ခင်တန်းကလေး၏ နောက်ကွယ် အနိမ့်ပိုင်း ကလေးတွင် ကျောက်တုံး ကျောက်ခဲကလေးများကို ငော့လိုက် စီးဆင်းလာသော စမ်းချောင်းတစ်ခုကိုတွေ့ရသည်။ တွေ့တွေ့စီးနေသော ရေအလျဉ်သည် ကြည်လင်ရုံမက အတွေ့ကလည်း အေးမြှုလှပါဘီသည်။ သဖန်းပင် တစ်ပင်သည် စမ်းချောင်းအား ထိုးမိုးထားဘိသကဲ့သို့။ အုပ်ဆိုင်းလျက် ရှိသည်။”

ဟူ၍ သရုပ်ဖော်ရေးဖွဲ့ပြထားသည်။ စမ်းချောင်းလေးမှရေစီးသံ၊ ကျေးငှက်တို့၏ ရင့်ကျူးသံ၊ ကြည်လင် အေးမြှုပြီးငောက်လိုက်ကာ စီးဆင်းနေသော စမ်းချောင်း၊ စမ်းချောင်းနံဘေးမှ သဖန်းပင်ကြီးကလည်း အုပ်ဆိုင်းနေပုံတို့ကို ရေးဖွဲ့။ သရုပ်ဖော်ထားရာ သိကာသလောက အလှကို မြင်ယောင်ကြားယောင် လာစေသော နောက်ခံဝန်းကျင်အဖွဲ့ ဖြစ်သည်။

ဆရာကြီး ဦးသုခသည် “မသိ၍လိုချင်သည်၊ လိုချင်၍စွဲလမ်းသည်၊ စွဲလမ်းတော့ ပြုလုပ်သည်၊ ပြုလုပ်တော့ ရသည်၊ ရသည့်အရာကား ချမ်းသာခြင်းမဟုတ်၊

<sup>၁</sup> သုခ । ၁၉၉၈၊ ၄၅။

၂ သုခ । ၁၉၉၈၊ ၃၆။

ပကတိဆင်းရဲခြင်း၊ ဆင်းရဲခြင်း”<sup>၁</sup> ဟူ၍ ဘတ်ဆောင်၏ ပြောစကားဖြင့် ဘတ်လမ်း၏ အခါကရည်ရွယ်ချက်ကို ဖော်ပြထားပြီး ဝတ္ထု၏ အမည်ကိုလည်း ရည်ရွယ်ချက်နှင့် ကိုက်ညီစွာ “မသိ၍လိုချင်သည်” ဟုအမည်ပေးထားသည် ကိုတွေ့ရပါသည်။

### ၃၂၂။ သပေါက်မလေး

‘သပေါက်မလေး’ ဝတ္ထုတိသည် ပုဂ္ဂိုလ်ကာထေရီအပဒါန်ကို ဘတ်အိမ်ယူ၍ ရေးဖွံ့ထားသော ဝတ္ထု တစ်ပုဒ်ဖြစ်သည်။ သာဝတ္ထုပြည် အနာထပ်က်သူငွေးကြီးအိမ်၌ အစေခဲကျွန် ရာနှင့်ချိရှိ၏။ ကျွန်မိန်းမနှင့် ကျွန်ယောကျွားမှ ပေါက်ဖွားလာသော သပေါက်အရေအတွက် တစ်ရာတွင် နောက်ဆုံးမွေးသော သပေါက်မကလေးမှာ ပုဂ္ဂိုလ်ကာဖြစ်သည်။ ပုဂ္ဂိုလ်ကာဟူသည် ပြည့်စုံခြင်းဟု အမိပါယ်ရသည်။ အနာထပ်က်သူငွေးကြီးက တော်မင်းသားတို့ပျော်ပါးရာ ဥယျာဉ်ကြီးတစ်ခုလုံးကို ငွေပြားအပြည့်ခင်း၍ ဝယ်လိုက်သည်။ ထိုနေရာတော်ဝန်ကို ပုံခြံအတွက်ကျောင်းဆောက်သည်။ ကျောင်းလူဗျာ့နှင့်သည့်အခါ ပုဂ္ဂိုလ်ကာလည်း ကျွန်အမှုနှင့်ပါသွားပြီး ဘုရားရှင်ကို အဝေးမှ ဖူးမြော်ခွင့်ခဲ့သည်။ ဘုရားရှင်က သူငွေးကြီးအိမ်သို့ ဆွမ်းစားကြုံ၍ တရားအနုမောအနာပြုလျင်လည်း ပုဂ္ဂိုလ်ကာသည် မထင်မရှား နောက်ပါးကျကျ နေရာကနေ၍ တရားများကို နာကြားလေသည်။ တစ်နေ့၌သူ၏ အလုပ်ဖြစ်သော အိုးခွက်တို့ကို မြစ်ဆိပ်၌ ဆေးနေစဉ် မြစ်၌ရေစိမ်ရန်လာသော ဗြဟ္မာကာဆရာကြီး သောတွေ့ယနှင့်တွေ့ဆုံကာ ဗြဟ္မာကာကြီးအား လမ်းမှန်ကိုပြသပေးခဲ့သည်။ ထို့နောက် ဗြဟ္မာကာကြီးသည် သာသနာ ဘောင်ဝင်ပြီး ရဟန်ဖြစ်လေသည်။ ပုဂ္ဂိုလ်ကာကိုလည်း သူငွေးကြီးက ကျွန်အဖြစ် လွတ်စေရုံသာမက သမီးအဖြစ် မွေးစားလေသည်။ ပုဂ္ဂိုလ်ကာကသူငွေးကြီးအား တောင်းပန်၍ ဘိက္ခနိုဒီပြခွင့်တောင်းလေသည်။ ထို့နောက်တွင်ကား ပုဂ္ဂိုလ်ကာထေရီဟူ၍ ဖြစ်လျှင် ဘတ်ဆောင်းကို ပေါ်လွင်စေရုံသာမက မွေးဟုသုတေသန တိုးပွားစေပါသည်။

ပုဂ္ဂိုလ်ကာအကြောင်းကို ပုဂ္ဂိုလ်ကာထေရီအပဒါန်တွင်

“ယခုနောက်ဆုံးဖြစ်သော ဘဝ်မြှုလည်း ငါသည် သာဝတ္ထိမြှု၊ တော်တွင် အနာထပ်က်သူငွေး၏ အိမ်၌ ရေခံကျွန်မ၏ (သမီး) ဖြစ်ခဲ့၏”<sup>၂</sup>

ဟူ၍ ဖော်ပြထားသည်။

<sup>၁</sup> ယင်း၏ ၅၆၆။

<sup>၂</sup> ထေရီအပဒါန်၊ ၂၀၀၉၊ ၂၇။

ဆရာတိုး ဦးသုခက ဓာတ်လမ်းတွင ပါဝင်သော ပုဏ္ဍာကာ၏ အသွင်ကို  
သရုပ်ဖော့ရာတွင

“မိန်းကလေး တစ်ယောက်သည် တောင်းကြီး တစ်တောင်းကို  
ခေါင်းပေါ် ရွှေကျုံ နှင်းမှုန်တိုင်းကြားထဲ မြစ်ကမ်းပါးဆီသို့  
ပံ့သုတေသနတဲ့ လူမ်းလာနေသည်။ သူ၏ ပါးလွှာသော အပေါ်ရုံး  
ဝတ် အဝတ်ပိုင်းကလေးမှာ လေကစား၍ တံခါနတိုင်က ကုဋ္ဌား  
လိုဖြစ်နေသည်။ ခေါင်းပေါ်က တောင်းနှုတ်ခမ်းကို တစ်ဖက်က  
ထိန်းရင်း လက်တစ်ဖက်က ကိုယ်လေး ကလေးမှုခွာ၍ ပြတော့  
မတတ်ရှိသော ထိုအဝတ်ကို ပြန်၍ ပြန်၍ ပတ်နေရသည်ကို  
ကိစ္စတစ်ခုဖြစ်နေ လေသည်။”

ခေါင်းပေါ်ကတောင်းက ခြေလှမ်းတိုင်း တရောင်ရောင်  
တရျင်ရျင် အသံမြည်နေသည်။ အဘယ်ကြောင့်ဆိုသော် တောင်း  
ကြီးထဲတွင ရှေ့ကြားအိုး၊ ကြေားခွက်၊ စွန်း၊ ပန်းကန်၊ ယောက်မတို့  
အပြည့် နှင်နှင် ပါလာသောကြောင့် ဖြစ်၏။ ထိုပစ္စည်းများက  
ကလေးမ၏ ခြေလှမ်းအလိုက် စည်းနှင့်ဝါး အချက်ကျကျ မြည်ပုံ  
မှာ ဂိုတသံတစ်မျိုးလိုလို ကြားနှင့်ပြန်၏”

ဟူ၍ သရုပ်ဖော် ရေးဖွဲ့ထားသည်။ ပုဏ္ဍာကာ၏ အသွင်ကို မျက်စိထဲတွင မြင်ရုံသာမက  
အသံကိုပါ ကြားယောင်စေသော အဖွဲ့ဖြစ်သည်။

ပုဏ္ဍာကာ၏ စရိတ်ကို သရုပ်ဖော့ရာတွင ငယ်ရှုယ်သူဖြစ်သော်လည်း ပကာသန  
မကြိုက်၊ ရိုးရှင်းသော ဘဝကိုနှစ်သက်သူ၊ ဝေဖန်ပိုင်းခြားတတ်သူ၊ မြတ်စွာဘုရားကို  
ကြည်ညိုရုံမက မြတ်စွာဘုရား၏ တရားတော်များကို မအားမလုပ်သည့် ကြားမှ  
ကြားနာသူ၊ အမှန်တရားကို ရဲရဲစုံရင်ဆိုင် ဖြေရှင်းတတ်သူတစ်ဦးအဖြစ် သရုပ်ဖော်  
ထားသည်။

ပုဏ္ဍာကာသည် ပကာသနမမက်၊ ရိုးရှင်းသော ဘဝကို နှစ်သက်ကြောင်းကို  
အိုးခွက်များဆေးရင်း သူ၏ ပြောစကားအရ သိနိုင်သည်။ ပကာသနမမက်သူ ဖြစ်  
ကြောင်းကို

“ဟောသည်ကြေးနှစ်ကိုများဟာ အေးစရာရှိလည်း အလွန်အေး၊  
ပူစရာရှိလည်း တကယ်ပူတဲ့ သွေ့မျိုးပဲ၊ ဒါများ အဖိုးတန်လုပ်  
လို့၊ ငါသာဆို ငှက်ပျောဖက်နဲ့ထားမယ်”

ဟူသော ပြောစကားဖြင့် သရပ်ဖော်ပြသည်။ ပုဏ္ဏိကာသည် မြတ်စွာဘုရား၏  
အဘိဓမ္မာတရားများကို ဆင်ခြင်တတ်ပုံကို -

“အင်း အငွေ့ဆိုတဲ့ အငွေ့များဟာ အပူကြောင့်သာ ထွက်တတ်  
တာ မဟုတ်ဘူး။ အအေးလွန်တော့ လည်း ထွက်တတ်တာပဲကိုး၊  
သွေ့-နေအုံး၊ အငွေ့ဆိုတာ တေဇာတဲ့၊ ဟုတ်ပေသားပဲ၊  
ဥက္ကတေဇာ၊ သီတေဇာ၊ အပူငွေ့၊ အအေးငွေ့၊ ဒါပဲပေါ့၊  
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၊ ငါကားဖူးတာမှန် နေပါပကော”၂

ဟူ၍ ပြောစကားဖြင့် သရပ်ဖော်ရေးဖွဲ့ထားသည်။ ကြားဖူးသည်ကို မှန်မမှန်  
ပြန်လည်ဆန်းစစ်သော ပုဏ္ဏိကာ၏ စရိတ်ကို တွေ့ရသည်။

ပုဏ္ဏိကာနှင့် ပုဏ္ဏားကြီးတို့အကြောင်းကို ထေရီအပဒါန်တွင်

“ငါသည် ရေမှတက်သော ပုဏ္ဏားအား တရားသဘောနှင့်  
စပ်ယူဉ်သောစကားကို ပြောကြားခဲ့၏။ ထိုပုဏ္ဏားသည် ထိုစကား  
ကို ကြားလတ်သော် ထိုတ်လန်း တုန်လှပ်သည် ဖြစ်၍  
ရဟန်းပြေကာ ရဟန္တာဖြစ်လေ၏။

ထိုနောက် ငါသည် သူငွေးကိုခွင့်ပြုစေ၍ ရဟန်းဘောင်  
သို့ ဝင်ရောက် ရဟန်းပြုပြီးကာလ မကြာမီပင် အရဟတ္ထဖိုလ်သို့  
ရောက်ခဲ့ပေ၏”၃

ဟူ၍ ဖော်ပြထားသည်။

ဆရာကြီး ဦးသုခေါ် “သပေါက်မလေး” ဝေါ်တွင် ပုဏ္ဏားကြီးက ဗြဟ္မာများ  
သည် မကောင်းမှုကံများ ကင်းကွာသန့်စင်အောင် ရေချိုးရေစိမ် ပြီးသန့်စင်ရကြောင်း၊  
မကောင်းသော အပြစ်လုပ်သမျှ ရေနှင့်ဆေးကြာလျှင် ကင်းကွာ ကြောင်းပြောသော  
အခါ ပုဏ္ဏိကာက ပြန်လည်ရှင်းပြပုံကို -

<sup>၁</sup> သုခ । ၁၉၉၈၊ ၆၂။

<sup>၂</sup> ယင်း၊ ၆၃။

<sup>၃</sup> ထေရီအပဒါန်၊ ၂၀၀၉၊ ၂၈။

“မကောင်းမှုတွေကို ရေနဲ့ ဆေးလို့ သာ အပြစ်ကင်းမယ်ဆိုရင် မွေးကတည်း က ရေထဲအမြိတ်မြန် ကြတဲ့ ဖားတို့၊ လိပ်တို့၊ နဂါးတို့၊ မိကျောင်းတို့ဆိုတာ သူတော်ကောင်းကြီးတွေ ဖြစ်ကုန် မှာပေါ့နော်၊ နောက်ပြီး သားသတ်သမားတွေ တံငါတို့ သူခိုး ဓားပြ လူသတ်ယောကျေားဆိုတာ တွေလည်း သူတို့ လုပ်ချင်သမျှ လုပ်ခဲ့ပြီး ရေထဲ တစ်နဲ့စုနဲ့ခုနဲ့ခု ချိုးကြစ်မြတ်ရင် နတ်ပြည် သွားရမယ့် နှုတ်သား၊ နှုတ်သမီး အလောင်းအလျာတွေ ဖြစ်ကုန် ကြရောလား”<sup>၁၁</sup>

ဟူ၍ ရေးဖွဲ့ထားသည်။ ပုဂ္ဂိုလ်ကာဇ် ငယ်ရွယ်သော်လည်း ချက်ကျလက်ကျ ပြန်ပြော တတ်သော စရိတ်ကိုပေါ်လွင်စေသောအဖွဲ့ဖြစ်သည်။

ထို့နောက်ပုဂ္ဂိုလ်ကာက ပြဟွာကြီးကို ဆက်လက်ပြောကြားရာတွင် -

“တတွေတွေစီးဆင်းနေသော ရေအလျဉ်ထဲမှာ စိမ့်လို့ မကောင်းမှု ကံတွေဟာ မျောပါသွားမယ်ဆိုရင် ဆရာကြီး တစ်သက်တာမှာ လုပ်ခဲ့သမျှ ကောင်းမှုကံတွေပါ ရောပြီး မျောပါသွားရတော့ မှာပေါ့။ တကယ်ဆိုတော့ ဘာမှမသိ တတ်တဲ့ရေဟာ ဆရာကြီး ရဲ့ အပြစ်တွေကိုသာ ရွေးချယ်ပြီး ဆေးကြာသွားနိုင်တဲ့ အစွမ်း အာနိသင်ရှိတာ မဟုတ်ပါဘူး။ ရေဟာရေပါပဲ။ ဥပမာ ကျွန်မ ဆေးတဲ့ အိုးခွက်တွေကိုပဲ ကြည့်ပါအံး၊ သူတို့မှာ တွယ်ကပ် နေတဲ့ စားကွွင်း သောက်ကွွင်း ရွေးညှေ့ဆီများ အညွစ်အကြေး တွေကို ကျွန်မလက်နဲ့ ပွုတ်တိုက် ဆေးကြာလိုက်တဲ့အခါမှာ ဒါတွေသာ ကွက်ပါသွားတာ မဟုတ်ဘူး။ အင်မတန် မွေးကြိုင် နေတဲ့ ကျွန်မလက်ဖျားက သနပ်ခါးလေးတွေလည်း ပါသွားရ တာပါပဲ”<sup>၁၂</sup>

ဟူ၍ ရေစိမ့်ရှုဖြင့် မကောင်းမှုကံများ ပါသွားမည်မဟုတ်ကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းလင်းပြောကြားသွားသည်။ သပေါက်မလေးပင် ဖြစ်သော်လည်း ဘုရားရှင်ဗျို့ တရားအဆီအနှစ်များကို နာကြားရုံးသာမက လက်တွေ့သုံးသပ်ဆင်ခြင်

<sup>၁၁</sup> သူခိုး ၁၉၉၈၊ ၆၇၅၃၈၁၈။

ညက်ရှိသောသူတစ်ဦးအဖြစ် ဘတ်ဆောင်၏ ပြောစကားဖြင့် သရုပ်ဖော်သွားသည်ကို  
တွေ့ရသည်။

ဆရာကြီးဦးသူခသည် ကာလဒေသနောက်ခံကို သရုပ်ဖော်ရာတွင်

“ဌာနကားသာဝတ္ထိ၊ ကာလကား မိုးသောက်အရှုဏ်၊ ရာသီကား  
ဟောမန္တ၊ မြစ်ရေသည်ခဲတော့မတတ် ထင်ရသည်။ အအေးလွန်  
သဖြင့် စေးထန်းထန်း ပျစ်ခဲ့ခဲ့ရှိသယောင် ဖြစ်နေသည်။

ဆီးနှင်းရေခဲတို့ကို သရုပ်ဆောင်း၍ သီတ၏ ဘုရင်တစ်ဆူမင်းမှ  
သော တောင်မင်းဟိုမဝန္တာက သူ၏ တန်ခိုးရှိန်ဖော်များကို  
မြောက်ပြန်လေနှင့်အတူ အရပ်ရှစ်မျက်နှာသို့ အာဏာစက် ပုံးနှံး  
စေသည်။ သစ်ပင်ကြီးငယ်တို့သည် ထိပ်ဖျားမှန်သမျှ၍ ဆီးနှင်းခဲ့  
များကို ခေါင်းစွပ်တန်ဆာပြု၍ ဆင်ထားကြသည်။ တဗူးဟူး  
တိုက်ခတ်နေသော ရေခဲလေကြောင့် ထိမ်းယိုင်နေသော သစ်ပင်  
တို့မှာ နတ်ဝင်သည် ကသက္ဗ္ဗုံးထင်ရသည်”<sup>၁၁</sup>

ဟူ၍ ရေးဖွဲ့ထားသည်။ ဆောင်းရာသီကာလ မြစ်ရေများ အေးခဲ့မတတ်ဖြစ်ပုံ၊  
ဟိုမဝန္တာတောင်တွင် ဆီးနှင်းများ ဖုံးလွှမ်းနေပုံ၊ မြောက်ပြန်လေ တိုက်ခတ်နေပုံ၊  
သစ်ပင်ထိပ်ဖျားတွင်လည်း ဆီးနှင်းများ ဖုံးလွှမ်းနေပုံ၊ လေတိုက်သဖြင့် သစ်ပင်များ  
ထိမ်းနဲ့နေပုံတို့ကို မြင်ယောင်လာစေပြီး သုကာသလောက အလှကို ပေါ်လွင်စေ  
သောအဖွဲ့ဖြစ်သည်။

## ၃၁၃။ လုဇကရီ

ဆရာကြီး ဦးသူခ၏ “လုဇကရီ” ဝတ္ထုတို့သည် ခေမာထေရီ အပဒါန်ကို  
ဘတ်အိမ်ယူ၍ ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဗိမ္မိသာရမင်း၏ မိဖုရားခေါင်  
ကြီး ဖြစ်သော အလွန်တစ်ရာ ချောမောလှုပပြီး အလှမာန်တက်နေသော ခေမာဖိဖုရား  
အကြောင်းကို ရေးဖွဲ့ထားသည်။ ရေးဖွဲ့ရာတွင် ခေမာထေရီက ပုထိုးခြား ရဟန်းမိန်းမ  
များကို မိမိအကြောင်းကို ပြန်လည်ဟောပြောပုံဖြင့် ရေးဖွဲ့ထားသည်။

ဘတ်လမ်းတွင် ပါဝင်သော ခေမာထေရီ၏ ရုပ်အသွင်ကို ဖော်ပြရာတွင်

<sup>၁၁</sup> သူခ । ၁၉၉၈၊ ၄၇။

“စိမ်းနေသာ ဦးပြည်းနှင့် သစ်ခေါက်ဆိုး သက်နှုန်းရောင်တိုက ဓမာတေရာ့ ၏ ဝင်းဖန့်ဖန့် အသားအရေကို ပိုမို၍ ထင်ပေါ် စေသည်။ မျက်ခံး၊ မျက်လုံး၊ နှာတံ့၊ နှုတ်ခမ်းမှစ၍ ကြော့ကြော့ ရှင်း လည်တိုင်ကလေးအထိ အပြစ်ဆိုစရာ မရှိအောင် ချောမွေ လုပါဘိသည်”<sup>၁</sup>

ဟူ၍ ရေးဖွဲ့ထားသည်။ ကတုံးတုံးကာ သစ်ခေါက်ဆိုးသက်နှုန်းကို ဝတ်ဆင်ထား သော်လည်း ပင်ကိုလှသူတစ်ယောက်၏ အလှတရားက အထင်သားပေါ်လွင်နေသည်။ ဝါဝင်းသာ အသားအရေ၊ မျက်ခံး၊ မျက်လုံး၊ နှာတံ့၊ နှုတ်ခမ်း၊ လည်တိုင်အလှ ခြောက်ပြစ်ကင်းသာ အလှတရားတို့ဖြင့် ပြည့်စုံနေသာ ဓမာတေရာ့၏ အလှကို ပေါ်လွင်အောင်ရေးဖွဲ့ထားသည်။

ထို့နောက် ဓမာမိဖုရားဖြစ်စဉ်၌ လှပသော ခန္ဓာကိုယ်ကို အမြဲတမ်း ပြုပြင် ပြင်ဆင် ခြုံသနောင်းပုံကို

“နှီးရည်စစ်ဖြင့် ရေခါးခြင်း၊ ချွေမှုနှုန်းနေသာ နံ့သာပျောင်းတို့ဖြင့် လိမ်းကျံခြင်း၊ ပန်းပေါင် ထုံသာ အမွှေးနံ့သာဆီများဖြင့် ဆံပင် ကို ပြုပြင်ခြင်း၊ အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးဆိုသော အဝတ် တန်ဆာ ရတနာ ကျောက်သံပတ္တြေား တို့ကို ဆင်ယင်ကာ ကိုယ်လုံးပေါ်ကြေးမံရှေ့ဝယ် အချိန်ဖြန်းခြင်းသာ အမိကဝါသနာ ဖြစ်ခဲ့ရပါသည် အရှင်မတို့ဘုရား”<sup>၂</sup>

ဟူ၍ ဓမာတေရာ့က ပုထောင် ရဟန်းမများကို ဟောကြားပုံဖြင့် ဖော်ပြခဲ့သည်။ မူရင်း ပါဋ္ဌာတော်တွင် မပါသော်လည်း ဆရာကြီး၏ အနုစိတ်ခြယ်မှုန်း သရုပ်ဖော်မှုကြောင့် ဓမာမိဖုရား၏ အဆင်းကို တပ်မက် တွယ်တာမှုကို ပေါ်လွင်ပေါ်သည်။

ထေရိအပဒါန် ပါဋ္ဌာတော်မြန်မာပြန်တွင် ဓမာမိဖုရားကို

“ရုပ်အဆင်းကို မြတ်နီးခြင်း၌ ပျော်မွေ့ခဲ့၏။ ရုပ်အဆင်းတို့၏ အပြစ်ကို ပြောဟောလေ့ရှိ၏ ဟူ၍ နှုလုံးသွင်းလျက် မဟာ ကရဏာရှင် ဖြစ်သော မြတ်စွာဘုရားထံသို့ မချုပ်းကပ်ခဲ့ချေ။”<sup>၃</sup>

ဟူ၍ ဖော်ပြထားသည်။

<sup>၁</sup> ယင်း၊ ၁၀၉။

<sup>၂</sup> သခာ ၁၉၉၈၊ ၁၁၀။

<sup>၃</sup> ထေရိအပဒါန်၊ ၂၀၀၉၊ ၂၁၆။

ဆရာကြီးဦးသုခက ဓမ္မမိဖူရား၏ စရိတ်ကို ဖော်ပြရာတွင်

“တကယ်ဆိုတော့ ဗုဒ္ဓရဲ၊ အဘိဓမ္မတွေဟာ စိတ်ပျက်စရာ စကား  
တွေပါကွယ်၊ ရူပါရုနဲ့ တင့်တယ်တာတွေလည်း ခဏပဲတဲ့၊ သူဇာ  
အာဏာနဲ့ ခြယ်လှယ်တာတွေလည်း ခဏပဲတဲ့၊ အားလုံး ပျက်စီး  
ဆိတ်သုဉ်းကုန်မည် သဘောတရားချည်းပဲတဲ့၊ ဘယ်နားချမ်းသာ  
စရာ ရှိတော့လိုလဲ၊ လူဆိုတာ လှတုန်း ပျော်ချင်တယ်၊ ချမ်းသာ  
တုန်း ချွင်ချင်တယ်၊ အာဏာရှိတုန်း ကျေနပ်နှစ်သက်ချင်တယ်၊  
မဖူရားတော့ ဝေမျှဝန်ကျောင်းတော်ကို ရှောင်နိုင်သမျှ ရှောင်နေ  
မှာပဲ”<sup>၁</sup>

ဟူ၍ ဓမ္မမိဖူရား၏ ပြောစကားဖြင့် သရပ်ဖော်ထားသည်။ လူစရိတ်၊ လူသဘာဝ  
ပေါ်လှင်စေသော အဖွဲ့ဖြစ်သည်။

မြတ်စွာဘုရား သီတင်းသုံးရာ ဝေမျှဝန်ကျောင်းတော်သို့ ရောက်ရှိပြီး မြတ်စွာ  
ဘုရား ထံပါးတွင် ယပ်ခပ်ပေးနေသော မိန်းမပျို့၏ အသွင်ကို ထေရးအပဒါန်တွင်-  
ယပ်ခပ်ပေးနေသော မိန်းမပျို့၏ အသွင်ကို ထေရးအပဒါန်တွင်-

“ရွှေကဲ့သို့ အရောင်အဆင်းရှိပေ၏။ ပဒ္ဒမွှာကြာကဲ့သို့ မျက်နှာ၊  
မျက်လုံးရှိပေ၏။ ကျိုးအာသီးကဲ့သို့ (နီမြန်းသော) နှုတ်ခမ်းရှိ၏။  
သင်းခွေပန်းကဲ့သို့ (ဖြူဖွေးသော) သွားရှိပေ၏။ စိတ်နှင့်မျက်စီ  
တို့၏ အရသာကို ဖြစ်စေပေ၏။ ရွှေအေးယာဉ်နှင့်တူသော နားရှိ  
ပေ၏။ တည်သီးရင့်သဖွယ် သားမြတ် နှစ်သွယ် ရှိပေ၏။  
ပွတ်တိုင်အလယ်ကဲ့သို့ သွေးသွယ်သောခါးရှိပေ၏။ ငှက်ပျောတုံး  
သဖွယ် တင့်တယ်စွာ တန်ဆာဆင်ထားသော ပေါင်လည်း ရှိပေ  
၏”<sup>၂</sup>

ဟူ၍ ဖော်ပြထားသည်။ ဆရာကြီး ဦးသုခက ထိမိန်းမပျို့၏ အသွင်ကို သရပ်ဖော်  
ရာတွင် -

“မိန်းကလေးသည် ရွှေအဆင်းကဲ့သို့ ဝင်းဝင်းဝါဝါ ချောမော  
လှစွာ၏။ ပဒ္ဒမွှာကြာပန်းကဲ့သို့ တင့်တယ်လှပစွာသော မျက်နှာ၊  
မျက်ခုံး၊ မျက်လုံး၊ မျက်စွေ့ရှိ၏။ နီဖလ်ရွှေဆင်းကဲ့သို့ ခြင်းခြင်း

<sup>၁</sup> သုခ ၁၉၉၈၊ ၁၁၂။

<sup>၂</sup> ထေရးအပဒါန်၊ ၂၀၀၉၊ ၂၁၃။

နီသော နှုတ်ခမ်းကလေး၊ သင်းခွေပန်းငံ စံပယ်ငံအထွေးကဲ့သို့  
ဖြူဖွေးသန့်စင် ရူချင်ဖွယ်ရှိသော သွားကလေး၊ ယဉ်ကျေးသပ်ရပ်  
လျှောက်ပတ်တင့်တယ်သော နားရွက်ကလေး၊ ငွေမှရိုးစည်ပမာ  
ကဲ့သို့ ညီညာလုံးပြေလှနေအထား နှစွား ဖြောင့်စင်းသော  
လည်ပင်းလည်တိုင်ကလေး၊ သီးနှံသီးကင်းသဖွယ် တင့်တယ်လှ  
စွာသော ရင်သားကလေး၊ ရွှေမွတ်လုံး အလယ်ကဲ့သို့ သွေးသွယ်  
နဲ့နှောင်း ဉာတ်ပျောင်းသော ခါးကလေး၊ ရွှေင်ဗ်ပျောပင်လုံး  
ကဲ့သို့ ချောမောပြေပြစ်လှစွာသော ပေါင်ကလေး”<sup>၁</sup>

ဟူ၍ ဥပမာအလက်ဗုံးစွာသုံးကာ မိန်းကလေး၏ ပင်ကိုအလှကို ပေါ်လွှင်အောင်  
ရေးဖွဲ့သရုပ်ဖော် ခြုံမှုန်းသွားသည်ကို တွေ့ရသည်။ အဋ္ဌကထာထက် ပို၍  
အသေးစိတ် သရုပ်ဖော်နိုင်စွမ်းကို တွေ့ရသည်။

ထို့နောက် ခေမှမိဖူရား ကြည့်ရှုနေစဉ်အခိုက် မိန်းကလေး၏ ရုပ်ဖောက်ပြန်  
သွားပုံကို သရုပ်ဖော်ရာတွင် -

“အရိုးအကြောင်းပေါ်ထွက် ရုပ်ရည်ပျက်၍ မျက်စိ၊ နား၊  
နှာ၊ ရုပ်ဝါ ချွတ်ယွင်း အိမင်းခြင်းသို့ရောက်သဖြင့် ဟောက်  
တောက်ခွက် တက်နက်သော မျက်တွင်းများ ကျိုးသောသွားနှင့်  
ပါးရေတွန်းလိမ် ဖြူသော ဆံပင်ရှုချင် စဖွယ်မရှိ”<sup>၂</sup>

ဟူ၍ ရေးဖွဲ့ပြသည်။ အဖွဲ့တရသမြာက်သော အဖွဲ့ဖြစ်သည်။ ထိုသို့ အဆင်း၏  
မတည်မြှေသော သဘောကို ပြ၍ မြတ်စွာသုံးက တရားပြပုံကို ဖော်ပြရာတွင် -

“ပင့်ကူမျင်ကို ပြုလုပ်သော ပင့်ကူကောင်သည် မိမိပြုလုပ်သော  
ပင့်ကူမျင်ကို အစဉ်လိုက်၍ လျှောက်သွားသကဲ့သို့ မိမိကိုယ်ကို  
ဖြီးလိမ်း ဝတ်ဆင်တပြင်ပြင်နေသော အဆင်းရုပ်ဝါ တဏ္ဍာအမှု  
ကို အစဉ်လိုက်၍ နေကြကုန်၏။ တဏ္ဍာမဖက် ငဲ့ကွက်ခြင်းကင်း  
သော ပညာရှိတို့သည် ကာမချမ်းသာကို စွန်၍ ရဟန်းပြကြ  
ကုန်၏”<sup>၃</sup>

<sup>၁</sup> သုခာ ၁၉၉၈၊ ၁၁၉။

<sup>၂</sup> ယင်း။

<sup>၃</sup> သုခာ ၁၉၉၈၊ ၁၂၂။

ဟူ၍ တဏ္ဍာ၏ နောက်ကို အစဉ်လိုက်နေခြင်းကို ပင့်ကူမှုင်နှင့် ပင့်ကူညပမာပေးကာ ကာမချမ်းသာကို စွန့်၍ အေးပြမ်းချမ်းသာသော နိဗ္ဗာန်ကို ရရန်ရဟန်းပြုပုံကို ရေးဖွဲ့ထားသည်။ ထင်ရှားပေါ်လွင်သော ဥပမာကြောင့် တဏ္ဍာနောက်သို့ လိုက်နေသော လူတို့၏ အသွင်သည် ပို၍ ပေါ်လွင်လာပါသည်။

ဝေမျှဝန်ညွှန်၏ သာယာပုံကို ထေရီအပဒါန်မြန်မာပြန်တွင် -

“ထိုဥယျာဉ်သည် တတောလုံးပွင့်လျက်ရှိ၏။ ပျားပိတုန်း အမျိုးမျိုးတို့ တစီရိ မြေည်လျက်ရှိ၏။ ဥဉာဏ်တို့၏ သီချင်းသံနှင့်တက္ကဖြစ်၏။ ဥဒေါင်းအပေါင်းတို့ ကခုန်လျက်ရှိ၏”<sup>၁</sup>

ဟူ၍ ဖော်ပြထားသည်။

ဆရာကြီး ဦးသုခသည် ဝေမျှဝန်ညွှန်၏ သာယာပုံကို ဖွဲ့ရာတွင်

“ဆန်းကြယ်စွာပွင့်၍နေသော ပန်းအမျိုးမျိုးတို့ကိုလည်းကောင်း၊ ပန်းပွင့်တို့အလယ်၌ ပျံပဲကာ ပန်းရည်စပ်သုံးကြညာ ပျားပိတုန်းတို့၏ တောင်ဟုန်သံဖြင့် လည်းကောင်း၊ အသံသာစွာ မြည်တတ်ကုန်သော ဥဉာဏ်တို့၏ သီချင်းသံတို့ဖြင့် လည်းကောင်း၊ တပည့်တော်မည် နားမျက်စီအရသာ ခံစားရပါပေသည်။ ဥဒေါင်းငှက်အပေါင်းတို့၏ ကမြှူးလျက်နေသည်ကိုလည်း ချစ်စွဲယ်မြင်နေ၏”<sup>၂</sup>

ဟူ၍ ရေးဖွဲ့ခြုံမှန်းထားသည်။ ဆရာကြီး၏ သရပ်ဖော်စွမ်းရည်ကြောင့် ပန်းရောင်စုံဖူးပွင့်နေပုံ၊ ဝတ်ရည် သောက်သုံးပဲပျံနေသော ပျားပိတုန်းတို့၏ တောင်ပဲရှိက်သံ၊ ဥဉာဏ်တို့၏ မြည်ကြွေးသံ၊ ဥဒေါင်းငှက် တို့၏ ကခုန်မြှူးထူးဟန်တို့ဖြင့် သာယာကြည်နှုံးဖွယ်ကောင်းသော ဝေမျှဝန်ညွှန်ကြီးကို မျက်စီတွင် မြင်ယောင်ကြားယောင်လာစေပါသည်။

**ဆရာကြီး ဦးသုခသည်** ခေမာထေရီအပဒါန်မှ ခေမာမိဖူရားအကြောင်းကို ရေးဖွဲ့ရာတွင် ဘတ်ကြောင်းပြန်ပြောပုံဖြင့် ရေးဖွဲ့ထားသည်။ ဝတ္ထု၏ အမည်ကို “လှဇကရီ” ဟု အမည်ပေးထားသည်။ ခေမာမိဖူရားဘဝတွင် အဆင်းကို တပ်မက်

<sup>၁</sup> ထေရီအပဒါန် ၂၀၀၉၊ ၂၁၇။

<sup>၂</sup> သုခ ၁၉၉၈၊ ၁၁၇။

သော၊ ယစ်မှုးသော မိဖုရား၊ အဆင်း၏အပြစ်ကို ဟောကြားသော မြတ်စွာဘုရားရှိရာ ဝေးပြုခြင်းကျောင်းတော်ကို ရှောင်နေသော မိမိသာရမင်းကြီး၏ မိဖုရားခေါင်အဖြစ် သရုပ်ဖော်ထားပြီး ခေမာထော်ဘုရားတွင် တည်ပြုမဲ့အေးချမ်းသော ရဟန္တာမအသွင်ဖြင့် ပုထုဇူးရဟန်းမ တို့ကို တရားဟောကြားနေပုံကို သရုပ်ဖော်ခြယ်မှုန်းပြုထားပါသည်။ ဆရာကြီး၏ သရုပ်ဖော်အရေး အဖွဲ့စွမ်းရည်ပြောင်မြောက်မှုကို တွေ့ရပါသည်။

### ခြုံးသုံးသပ်ချက်

ဆရာ ဦးသုခသည် ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ ဂိတ်၊ အဟောအပြာ စွဲပိုစံရသူတစ်ဦး ဖြစ်သည်။ လောကအကြောင်း၊ ဓမ္မအကြောင်း၊ ကျောက်လှသူ တစ်ဦးဖြစ်သည်။ ငါးရာငါးဆယ် ဗာတ်ဝေါး၊ ဓမ္မပဒေသွေးတို့ကိုလည်း ကျောက်သူ တစ်ဦးဖြစ်သည်။ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ ဝေါးတို့တို့တွင်လည်း ထောရိ အပဒါန်းမှ ကြည်ညိုဖွယ်ရာ ထော်တို့၏အကြောင်းကို စိတ်ဝင်စားဖွယ် ဗာတ်အိမ်ဖွဲ့၏ ရေးဖွဲ့ထားသည်။ “မသိ၍လိုချင်သည်” ဝေါးတို့တွင်လည်း အဝိဇ္ဇာအမှောင်တိုက် အောက်မှလွှတ်မြောက်၍ ရဟန္တာဖြစ်သွားသော သားအမိသုံးဦး၏အကြောင်းကို စိတ် ဝင်စားဖွယ် ရေးဖွဲ့ထားသည်။ ထိုဝေါးတွင် ပါဝင်သော ဗာတ်ဆောင်တို့၏ အမူအရာ၊ ဗာတ်ဆောင်တို့၏ စရိတ်ကိုလည်း ပေါ်လွင်အောင် သရုပ်ဖော်ရေးဖွဲ့သကဲ့သို့၊ ဗာတ် လမ်း၏ ကာလဒေသနောက်ခံကိုလည်း ပေါ်လွင်အောင် သရုပ်ဖော်နိုင်သည်။ “သပေါက်မ ကလေး” ဝေါးတို့တွင်လည်း ပုဏ္ဏားကြီးတို့ အပြန်အလှန် စကားပြောသောအခန်းတွင် ဗာတ်ဆောင်တို့၏ စရိတ်ကို ပေါ်လွင်စေရုံသာမက တရားသဘောများ ကိုလည်း ရှင်းရှင်းလင်းလင်း တင်ပြသွားသည်။ ဓမ္မရသ ပေးစွမ်းသော ဝေါးတစ်ပုဒ်ဖြစ်သည်။ ဗြဟ္မာကတို့၏ အယူဝါဒကို ဥပမာတို့ဖြင့် လက်တွေ့ သုံးသပ်ပြသွားသည်။ “လှစကရီ” ဝေါးတွင် ခေမာထောရိ အပဒါန်းမှ ခေမာမိဖုရားအကြောင်းကို ဗာတ်ကြောင်းပြန်နည်းကို သုံး၍ ရေးဖွဲ့သွားသည်။ ခေမာမိဖုရား၏အလှကို သရုပ်ဖော်ရာတွင် ပင်ကိုအလှတွင် အဆင်တန်ဆာ အလှများဖြင့် လှချင်တိုင်း လှနေသော အသွင်ကို ခြယ်မှုန်းပြသွားသည်။ အလှကို ကိုးကွယ်သော မိဖုရားတစ်ဦး၏ အသွင်ကို ပေါ်လွင်အောင် ဗာတ်ဆောင်၏ ပြော စကားများဖြင့် သရုပ်ဖော်ထားသည်။ ထိုသို့ သရုပ်ဖော်မှုကြောင့် အလှမာန်တက်နေ သော မိဖုရားကြီး၏ အသွင်သည် ပို၍ ရပ်လုံးကြွလာပါသည်။ ထို့နောက် ဝေးပြုခြင်းကျောင်းတော်ရှိ မြတ်စွာဘုရားအပါး ယပ်တော်ခပ်ပေးနေသော မိန်းမပျို့၏ အသွင်ကို

သရပ်ဖော်ရာတွင်လည်း ပီပြင်အောင် သရပ်ဖော်နိုင်စွမ်းကို တွေ့ရသည်။ ဆရာတိုးသီးသူခသည် စာပေကျမ်းကန် နှံစပ်သူဖြစ်ကြောင်း စာများက သက်သေခံလျက် ရှိသည်။ ထို့ကြောင့် ထိုဝါး (၃)ပုဒ်သည် ဆရာတိုးသီးသူခ၏ အရေးအဖွဲ့သရပ်ဖော် စွမ်းရည်ကောင်းမွန်မှုကြောင့် ရပ်ရှင်တစ်ကားကို ပိတ်ကားပေါ်၍ ကြည့်ရသကဲ့သို့ အသက်ဝင်နေပါသည်။ ထို့အပြင် ဆရာတိုးသီးသူခ၏ အရေးအဖွဲ့ ကောင်းမွန်မှု ကြောင့် ယနေ့တိုင် ထင်ရှားဆဲဖြစ်ပါသည်။

### နှီးနှံး

ဆရာတိုးသူခ၏ “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ” ဝါးတို့များသည် ထေရိအပဒါန်ကို မိုး၍ ရေးဖွဲ့ထားသော ဝါးတို့များဖြစ်ပါသည်။ ဤစာတမ်းမှ ဝါးတို့ (၃)ပုဒ်သည် ထေရိအပဒါန်မှ ဥပ္ပလဝဏ်ထေရိ အပဒါန်၊ ပုလ္လာတို့အပဒါန်၊ ဓမ္မဘတေရိအပဒါန်တို့ကို မိုး၍ ရေးဖွဲ့ထားသည်။ ဆရာတိုးသီးသူခ၏ စာပေကျမ်းကန် နှံစပ်ရုံသာမက အနုပညာနှင့်ပတ်သက်၍လည်းကောင်း၊ ဓမ္မတရားနှင့် ပတ်သက်၍လည်းကောင်း၊ အဖက်ဖက်မှ ပြည့်စုံသူတစ်ဦးဖြစ်ပြီး ဆရာတိုး၏ စာပေလက်ရာ များက ယနေ့တိုင် ထင်ရှားကျော်ကြားဆဲ ဖြစ်ပါသည်။

### ကျမ်းကိုးခာရင်း

သခ ။ (၁၉၉၈) ။ အကျော်ဒေးယျဗုဒ္ဓသမီးတော်များ၊ ရန်ကုန်ဖြို့၊ ပါရမီစာပေ။  
တာရာ၊ ဒဂုံး။ (၁၉၆၉)၊ စာပေသဘာတရား၊ စာပေစောန်ရေး စာပေရှုပ်ရှားမှ (၃-ကြိမ်)၊  
ရန်ကုန်ဖြို့၊ နံ့သာစာအုပ်တို့က်။

ထေရာ ထေရိအပဒါန်၊ (၂၀၀၉)။ ရန်ကုန်၊ က မွှာအေးစာပုံနိုင်တို့က်။

မိုးမြေ၊ မ။ (၂၀၀၉) ။ ဝါးတို့သည်သဘာတရား ဝါးတို့အတတ်ပညာ၊ ရန်ကုန်ဖြို့၊  
ချွေကုံးကော်စာပေ။

ဝါးတို့ စာတမ်းများ၊ ပထမတွဲ၊ (၁၉၇၉)။ ရန်ကုန်၊ စာပေမိမာန်ပုံနိုင်တို့က်။

ဝါးတို့စာတမ်းများ၊ ဒုတိယတွဲ (၁၉၇၉)။ ရန်ကုန်၊ စာပေမိမာန်ပုံနိုင်တို့က်။

မြန်မာစာအဖွဲ့။ (၂၀၀၈)။ မြန်မာအဘိဓာန်၊ ဒုတိယအကြိမ်။ ရန်ကုန်ဖြို့။

သူရိယကန္တီ။ (၁၉၇၉)၊ ဝါးတို့လိုသော် ဒုတိယအကြိမ်၊ ရန်ကုန်၊ လင်းယုန်စာပေ။